



ADRA

Mingaladon

မင်္ဂလာတင်

I16 | JUL 21



ဦးစော၏ အတ်ကြောင်း

ကရင်ပြည်နယ်အတွင်း စာသင်ကျောင်းဆောက်လုပ်ရေးအတွက် ADRA က ပံ့ပိုးပေးခြင်း

Mingalabga

အတွဲ ၁၆ | ဇူလိုင်လ ၂၀၂၁

မာတိကာ

ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ဓာတ်ပုံပြိုင်ပွဲ

နောက်ဆုံးရစီမံကိန်း အချက်အလက်များ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ
ယခုလအတွက်
မျက်နှာဖုံးဓာတ်ပုံမှာ AEON
စီမံကိန်းမှ အကျိုးခံစားရရှိသူ
ဦးစောပင် ဖြစ်ပါသည်။
Photo: © ADRA Myanmar |
Saw Kaung Sue

အယ်ဒီတာချုပ်/ ဒီရိုင်နာ
Emma McCrow

ပံ့ပိုးအားဖြည့်သူများ
Saw Maung Aung, Naw Eh Htoo Wah,
Saw Lay Wah, Tun Tuh Oo, Nang Nom Hsaing,
Saw Thura Maung, Shenal Hettiarachchi

လက်ထောက်အယ်ဒီတာ/ ဘာသာပြန်
Pyae Phyo Lin

ထုတ်ဝေသူ
ADRA Myanmar



'မင်္ဂလာပါ' သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည်
ADRA Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



ကရင်ပြည်နယ်အတွင်း စာသင်ကျောင်းဆောက်လုပ်ရေးအတွက် ADRA က ပံ့ပိုးပေးခြင်း

ကျွန်တော့်နာမည်က ဦးစောပါ။ ကျွန်တော်က ကရင်ပြည်နယ်အတွင်းရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ဆရာတစ်ဦးပါ။
ကျွန်တော်ကောလိပ်ကနေဘွဲ့ရတဲ့အခါ အလုပ်ရှာလို့မရခဲ့တာကြောင့် ရန်ကုန်ကိုပြောင်းရွှေ့ပြီး ရေခဲမုန့်ဆိုင်မှာ ရှစ်လလောက်
အလုပ်လုပ်ခဲ့တယ်။ နောက်မကြာမီမှာပဲ ကျွန်တော်မူလတန်းကျောင်းတစ်ခုမှာ သုံးနှစ်အလုပ်လုပ်ကိုင်ဖို့အတွက် လျှောက်ထားခဲ့တယ်။
အဲဒီနောက်ပိုင်း ၂၀၁၈ ခုနှစ်မှာ ကျွန်တော့်လက်ရှိကျောင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော်ဒီကျောင်းကိုရောက်ခါစကတော့ ဆရာတွေရော
ကျောင်းသုံးပရိဘောဂပစ္စည်းတွေရောက မလုံလောက်ဘူး။

ရွာသားတွေကလည်း ကျောင်းစီမံခန့်ခွဲရေးအစည်းအဝေးတွေကို လုပ်တာမျိုးမရှိသေးပါဘူး။ ကျွန်တော်အနေနဲ့ ရွာသူရွာသားတွေနဲ့ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ကျောင်းသားတွေက မြန်မာ(ဗမာ)စကားသင်ယူဖို့တော့ အခက်အခဲတွေ ရှိခဲ့ပြန်တယ်။ နောက်ပြီးကျောင်းကလည်း ဟောင်းနွမ်းယိုယွင်းတာတွေရှိခဲ့တယ်။ ဒါကြောင့်ကျောင်းကို ပြန်လည်ပြုပြင်ဖို့ ရန်ပုံငွေထောက်ပံ့ဖို့ ကျွန်တော်အနေနဲ့ တောင်းခံခဲ့ပါတယ်။

AEON စီမံကိန်း ဒီရွာကိုရောက်လာတဲ့အခါ နောက်ပြီးတော့ ADRA အနေနဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ စာသင်ကျောင်းတွေ အများကြီး ဆောက်ပေးခဲ့တာကိုလည်း ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ကျောင်းမှာဆိုရင် ပရိဘောဂအသစ်တွေနဲ့ စာသင်ခန်းတွေလည်း လိုအပ်ပါတယ်။ အရင်တုန်းက နွေရာသီမှာဆိုရင်လည်း ဆရာတွေနဲ့ ကျောင်းသားတွေအတွက် စာသင်ခန်းက အရမ်းပူအိုက်လွန်းပါတယ်။ အပူဒဏ်ကိုအရမ်းခံခဲ့ရတယ်။

နောက်ကျောင်းဝင်းကို ခြံစည်းရိုးခတ်တာ၊ ကျောင်းဆိုင်းဘုတ်တင်တာ၊ ရေစည်နဲ့ အိမ်သာဆောက်တာတို့နဲ့ ကျောင်းတံခါးတပ်ဆင်ပြုပြင်တာ မျိုးလိုအလုပ်တွေကို ရွာသားတွေနဲ့ ပါဝင်ကူညီပံ့ပိုးပေးမှုနဲ့လုပ်တာ ကျောင်းဆောင်သစ်ပြီးစီးဖို့က လေးလလောက်တော့ ကြာခဲ့ပါတယ်။

သဲတို့အုတ်တို့ကျောက်တို့လို ဒေသထွက်ပစ္စည်းတွေရဖို့ အလုပ်သမားတွေကိုလည်း ကျွန်တော်ကူညီခဲ့တယ်။ ဆောက်လုပ်ရေးလုပ်ငန်းစဉ် တွေနဲ့ ပတ်သက်ပြီးတော့ ကိစ္စတစ်ခုခုရှိတယ်ဆိုရင်လည်း AEON စီမံကိန်းက အင်ဂျင်နီယာကို အမြဲခေါ်ပြီး အကူအညီတောင်းခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ကျွန်တော်အနေနဲ့ ကျောင်းစီမံခန့်ခွဲရေးကော်မတီကို တည်ထောင်နိုင်ခဲ့တယ်။ တစ်လတစ်ကြိမ် အစည်းအဝေးတွေလုပ်ပြီး မိဘတွေကို သူတို့ရဲ့ကလေးတွေပညာရေးမှာ တက်ကြွစွာပါဝင်ပေးဖို့ကိုလည်း တိုက်တွန်းအားပေးခဲ့တယ်။ ဒါကြောင့်ကလေးတွေအနေနဲ့ လည်း ပျော်ရွှင်ပြီးကျောင်းဆက်တက်ချင်ကြတယ်။ နောက်ပြီး ကျွန်တော်ရဲ့ရည်ရွယ်ချက်ကလည်း အခုကျောင်းကို အလယ်တန်းအဆင့်အထိ တိုးချဲ့ပြီး ကျောင်းအဆောက်အအုံအသစ်ကိုလည်း ရွာသူရွာသားတွေနဲ့အတူတကွ ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းသွားဖို့ပဲ ဖြစ်ပါတယ်။

“ ကျောင်းဆောက်လုပ်မှုပြီးစီးသွားတဲ့အခါမှာတော့ အဲဒါက ကျွန်တော်တို့ရဲ့စာသင်ကြားရေးအတွက် အကျိုးပြုသလို ကလေးတွေအတွက်လည်း ဘေးအန္တရာယ်ကင်းကင်း လုံလုံခြုံခြုံနဲ့ စာသင်ကြားနိုင်တဲ့အတွက် အရမ်းအထောက်အကူဖြစ်ပါတယ်။ အခုတော့ စာသင်ခန်းတွေနဲ့ ပရိဘောဂပစ္စည်းတွေလည်း လုံလောက်နေပါပြီ။ ”

SAW MAUNG AUNG | Field Assistant

သတင်းစကား



ကြင်နာခြင်းနဲ့ စာနာထောက်ထားတတ်ခြင်းရဲ့အရေးပါမှု

“ကြင်နာမှုနည်းနည်းလေးက အများကြီးထိရောက်သွားနိုင်တယ်ဆိုတာမျိုး” ဆိုတဲ့ အသုံးအနှုန်းကို ကြားဖူးပါသလား။ ဒါကတော့ဖော်ပြချက်တစ်ခုသာ မဟုတ်ဘဲနဲ့ အမှန်တကယ်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ တစ်ယောက်ယောက်ကို ကောင်းတာလုပ်ရင် ဒါမှမဟုတ်တစ်ယောက်ယောက်ကသင့်အတွက်ကောင်းတာ လုပ်ပေးမယ်ဆိုလို့ရှိရင် သင့်ရဲ့ခန္ဓာကိုယ်ကနေကောင်းမွန်တဲ့ဟော်မုန်းလ်တွေကို ထုတ်လွှတ်ပေးပါတယ်လို့လည်း သိပ္ပံပညာအရ သက်သေပြထားပြီးသားပါ။

ဒါတွေကတော့ သင့်ကို စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖြစ်စေတဲ့ neurotransmitters တွေပါပဲ။ ဒါကြောင့်သင်တစ်ယောက်ယောက်ကို ကူညီလိုက်တယ်ဆိုတာနဲ့ သင်ကိုယ်တိုင်ရော တခြားသူတစ်ဦးကိုပါ ပျော်ရွှင်စေပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့က ကျွန်တော်တို့သိတဲ့ လူတွေကိုပဲ ကြင်နာတတ်ကြတယ်။ ဒါပေမဲ့ကိုယ်နဲ့ မသိတဲ့လူတွေကိုလည်း ကြင်နာတတ်ဖို့ဆိုတာကလည်း အရေးကြီးပါတယ်။ ကြင်နာမှုဆိုတာက ကျွန်တော်တို့အချင်းချင်းသာ ပြသရတဲ့အရာမဟုတ်ပါဘူး။

ပတ်ဝန်းကျင်ကိုလည်း ကြင်နာရပါမယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ရပါမယ်။ သစ်ပင်တွေနဲ့ တိရိစ္ဆာန်တွေကလည်း ထပ်တူထပ်မျှ အရေးကြီးပါတယ်။

ကြင်နာခြင်းဆိုတာမျိုးက လှိုင်းပုတ်သလိုမျိုး သက်ရောက်မှုရှိပါတယ်။ သင်ကိုယ်တိုင်ကများများလုပ်လေလေ တခြားသူတွေကိုလည်း အတူ တူလုပ်ဖို့လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါနဲ့ပဲသင်ဟာဘယ်လိုလူဖြစ်တယ်ဆိုတာကို သတ်မှတ်ပါတယ်။ သင့်ရဲ့စရိုက်နဲ့ ဘယ်လိုလူစားမျိုးလဲဆိုတာ ထင်ဟပ်စေပါတယ်။ Covid-19 ကပ်ရောဂါဟာ ကျွန်တော်တို့အားလုံးအပေါ်နည်းလမ်းမျိုးစုံနဲ့ သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် ဒီလိုခက်ခဲတဲ့အချိန်တွေမှာ အချင်းချင်းကြင်နာတတ်ဖို့ကလည်း အင်မတန်ကို အရေးကြီးပါတယ်။

ဒါက ADRA လုပ်တာ ၊ ADRA က စီစဉ်ပို့ဆောင်ပေးတဲ့ သတင်းစကားပါပဲ။ သတ္တမနေ့အသင်းတော်ရဲ့လူသားချင်းစာနာထောက်ထားတဲ့လက် ရုံးအနေနဲ့ ADRA က ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာလည်း နွမ်းပါးအားနည်းတဲ့သူတွေကို အကူအညီပေးနေပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ရပ်တွေကတစ်ဆင့် လူတွေကိုကြင်နာသနားစာနာတတ်အောင်လည်း လှုံ့ဆော်ပေးနေပါတယ်။


SHENAL HETTIARACHCHI | PR & Communications Officer, ADRA Sri Lanka

မီဒီယာမှ

   
www.adramyanmar.org

လတ်တလောအခြေအနေအရ ယခုကဏ္ဍသည် ဖော်ပြ၍မရပါ။

ကျွန်ုပ်တို့ဝန်ထမ်းနှင့်
တွေ့ဆုံခြင်း



TUN TUN OO

Admin/Finance Assistant | VESI

- Q1** ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
မြန်မာလူမျိုး (ဗမာ)
- Q2** အကြိုက်ဆုံးအစားအစာကဘာပါလဲ။
ထိုင်းအစားအစာပါ။
- Q3** အကြိုက်ဆုံးအရောင်ကဘာအရောင်ပါလဲ။
အဖြူရောင်ပါ။
- Q4** ပျော်ရွှင်ဖို့အတွက်ဘာကိုလုပ်ရတာအကြိုက်ဆုံးလဲ။
စာဖတ်ရတာနဲ့ သီချင်းနားထောင်ရတာပါ။

Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံတွေကို သွားလည်ချင်ပါသလဲ။
ကမ်းခြေပါ။

Q6 ကိုယ့်ကိုယ်ကိုယ်စကားလုံးတစ်လုံးတည်းနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ။
Honest

Q7 ADRA ကိုဘယ်တုန်းကစတင်ဝင်ရောက်ခဲ့တာပါလဲ။
၂၀၁၉ ခုနှစ်- နိုဝင်ဘာလပါ။

Q8 ADRA မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးသင်မည်သည့်အရာတွေကို
နှစ်သက်ပါသလဲ။
ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလို့ပါ။

ဓာတ်ပုံပြိုင်ပွဲ



ယခုလအတွက် ဆုရဓာတ်ပုံ

ဓာတ်ပုံရိုက်ကူးသူ
Ko Ko Han
Driver/Logistic Assistant
VESI

ဓာတ်ပုံ၏အကြောင်း

LIFT၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်သော VESI စီမံကိန်းမှ မော်တော်ဆိုင်ကယ်ပြုပြင်ရေး သင်တန်းသို့ တက်ရောက်သည့် သင်တန်းသားများ အတွက် ငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့သည်။

နောက်တစ်ခါ သင့်အလှည့်လား

သင်၏ဓာတ်ပုံကို ထပ်မံထွက်ရှိမယ့် မင်္ဂလာပါစာစောင်တွင် တွေ့မြင်လိုပါသလား။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့မတိုင်မီ သင်၏ဓာတ်ပုံကို ပေးပို့လိုက်ပါ။ အနိုင်ရရှိသည့်ဓာတ်ပုံကို ဤနေရာတွင်သာမကဘဲ ADRA Myanmar ၏ Website နှင့် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook နှင့် Instagram တို့အပြင် ADRA Myanmar ၏ web portal တွင်လည်း ဖော်ပြသွားမည်ဖြစ်သည်။

ဓာတ်ပုံဆိုင်ရာ လမ်းညွှန်ချက်

သင်၏ဓာတ်ပုံ ဆုရရှိရေးအတွက် အောက်ပါ သတ်မှတ်ချက်များကို လိုက်နာရမည်

- ADRA Myanmar ၏ ဝန်ထမ်း၊ မိတ်ဖက် သို့မဟုတ် အလှူရှင်တစ်ဦးဦးဖြစ်ရန်လိုအပ်သည်။
- ADRA Myanmar စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူ တစ်ဦးဦး၊ ဝန်ထမ်း သို့မဟုတ် စီမံကိန်းလုပ်ဆောင်မှုများကို ရိုက်ကူးထားခြင်း ဖြစ်ရမည်။
- အမြင့်ဆုံး: resolution (preferable at 300ppi: 2480 x 3508 pixels)
- Landscape သို့မဟုတ် portrait ဓာတ်ပုံများကိုသာ လက်ခံသည်။
- ဓာတ်ပုံအလင်းအမှောင်နှင့် Focus ကြည်လင်ပြတ်သား ရမည်ဖြစ်သည်။
- JPEG သို့မဟုတ် RAW files များကိုသာ လက်ခံသည်။
- ပြင်ဆင်ထားခြင်းမရှိသော မူရင်းဓာတ်ပုံဖြစ်ရမည်။
- ဓာတ်ပုံ၏အကြောင်းအရာအကျဉ်းကို ဖော်ပြထား ပေးရမည်။



နောက်ဆုံးရ စီမံကိန်း
အချက်အလက်များ



AEON

ယခုလတွင် AEON 1% Club နှင့် ADRA Japan တို့က ရန်ပုံငွေထောက်ပံ့ထားသော AEON စီမံကိန်းသည် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပြီးစီးခဲ့ပြီး စီမံကိန်းကိုလည်း အပြီးသတ်ခဲ့သည်။

ထို့ပြင် ကျောင်းစီမံခန့်ခွဲမှုကော်မတီ(SMC)အစည်း အဝေးများကိုလည်း အသီးသီးကျင်းပခဲ့ပြီးလုပ်ငန်း အစီအစဉ်များကိုပါ ချမှတ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် AEON စီမံကိန်းအနေဖြင့် SMC ကော်မတီဝင်များအားကျောင်းအဆောက် အအုံများနှင့် ပရိဘောဂပစ္စည်းများကို ဆက်လက် ထိန်းသိမ်းသွားစေရန် ပြောကြားခဲ့သည်။

ထို့နောက်လုပ်ငန်းအားလုံး အပြီးသတ်သည်နှင့် တစ်ပြိုင်နက် SMC ကော်မတီဝင်များထံသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်သည်။

ရွာသူရွာသားများအနေဖြင့် စာသင်ကျောင်း၏ လိုအပ်ချက်ဖြစ်သော ရေသိုလှောင်ကန်များနှင့် လက်ဆေးဘေစင်များထားရှိခြင်း၊ ဥယျာဉ်နှင့် ရေ နုတ်မြောင်းစနစ်ကောင်းမွန်စေရေးနှင့် လျှပ်စစ်မီး တပ်ဆင်ရေးစသည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီမှုထားရှိခဲ့သည်။



CASE2Learn

ဥရောပသမဂ္ဂ(EU)က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် RISE နှင့် ပူးပေါင်းဆောင်ရွက်နေသော CASE2Learn စီမံကိန်းသည်ယခုလတွင် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

၂၀၂၀-၂၁ ပညာသင်နှစ်၌ ကျန်ရှိနေသေးသော ဆရာ၊ဆရာမ ၁၄၅ ဦးအတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးများပေးအပ်ခဲ့ပြီး TEESကျောင်း များမှ ကျောင်းပြင်ပကလေးများ၏သတင်း အချက်အလက်များကို ကောက်ယူခဲ့သည်။
ထို့နောက် TEES ကျောင်းများနှင့် ECCDကျောင်း ၅၁ ကျောင်းသို့ Covid-19 ဆိုင်ရာ ပစ္စည်းများကို ဖြန့်ဝေရန် စီစဉ်နေပြီး TEES ဆရာ ၁၅ ဦးကို လည်း ကျောင်းအသစ်များသို့ စေလွှတ်ခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်ရာနေရာများတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ လူထုတွေ့ဆုံပွဲများကိုလည်း အသီးသီး ပြုလုပ်ခဲ့ကြသည်။

ထို့ပြင်စီမံကိန်းအကောင်အထည်ဖော်ရာဒေသ အသီးသီးရှိ TEES ကျောင်း ၁၅၇ ကျောင်းမှ ကျောင်းထွက်သူ၊ နေရာပြောင်းရွှေ့သူနှင့် ကျောင်းဆက်လက်တက်ရောက်နေသေးသော ကျောင်းသားဦးရေစာရင်းအချက်အလက်များ ကောက်ယူခဲ့သည်။



နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



SEAQE2

Norad နှင့် ADRA Norway က ရန်ပုံငွေ ထောက်ပံ့ထားသော SEAQE2 စီမံကိန်းသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် Business Linkage အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့သည်။ အဆိုပါပွဲကို Hotel Perfect တွင် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ၁၆ ဦးနှင့် စီမံကိန်းဝန်ထမ်းများလည်း အသီးသီး တက်ရောက်ခဲ့ကြသည်။

စီးပွားရေးလုပ်ငန်းရှင်များသည် ဒေသခံများ ဖြစ်ကြပြီး အလုပ်ရှင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ဒီဇိုင်းနှင့်သံဂဟေဆော်ခြင်း စသည့်လုပ်ငန်းများမှ လုပ်ငန်းရှင်များလည်း ဖြစ်ကြသည်။

အဆိုပါအစီအစဉ်ကို တက်ရောက်သူများ၏ အမည်စာရင်းသွင်းခြင်း၊ ကြိုဆိုနှုတ်ခွန်းဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ စီမံကိန်းလုပ်ငန်းဆိုင်ရာ အချက်အလက်များအားမျှဝေခြင်း၊ စီမံကိန်း မန်နေဂျာက ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် အကျွေးအမွေးတို့ဖြင့် တည်ဆင်းစဉ်ခံရက်ပြုခြင်းစသည့် အဓိက အကြောင်းအရာများကို ဖြေဆိုခဲ့ကြပြီး ၂ နာရီခန့်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

VESI

LIFT က ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် AVSI၊ FRC တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော VESI စီမံကိန်းသည် မော်တော်ဆိုင်ကယ် ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် ၄ အတွက် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်သောအဆိုပါသင်တန်းဆင်းပွဲသို့ သင်တန်းဆရာ ၇ ဦးနှင့် သင်တန်းသား ၃၅ ဦး တက်ရောက်ခဲ့ကြသည်။ ယင်းအခမ်းအနား၌ VESI စီမံကိန်းမန်နေဂျာက အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်သူများကလည်း အမှတ်တရစကားများအသီးသီးပြောကြားခဲ့ကြသည်။ ယင်းနောက်သင်တန်းပြီးဆုံးသော ကျောင်းသားများအား သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ပြီး ကျောင်းသားတစ်ဦးကလည်း သင်တန်းသားများအားလုံး၏ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့တက်ရောက်သည့်သင်တန်းဆရာတစ်ဦးကလည်း ဝေးလံခေါင်သီသောဒေသများရှိ လူငယ်များအတွက် ယခုကဲ့သို့သက်မွေးပညာ သင်တန်းများကို ထောက်ပံ့ပေးသည့်အတွက် ADRA အားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။



အလုပ်ခေါ်စာများနှင့် တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို အသေးစိတ်သိရှိနိုင်ရန် www.adramyanmar.org/jobs တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ လက်ခံစဉ်းစားမည်မဟုတ်ပါ။

ယခုလအတွက် လစ်လပ်ရာထူးနေရာခေါ်ဆိုခြင်း (သို့မဟုတ်) တင်ဒါခေါ်ယူခြင်း မရှိသေးပါ။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900
Email: admin@adramyanmar.org
Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လုံးဝလက်ခံမည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍လည်း www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်ပါသည်။



ADRA